



နိုင်ငံခြားသားနှင့်အခွန်

နိုင်ငံခြားသားပင်ဖြစ်စေကာမူ အောက်ပါအချက်များနှင့်ကိုက်ညီပါက အခွန်ပေးဆောင်ရန် တာဝန်ရှိ သည်။
အခွန်ပေးဆောင်ရမည့်အခြေအနေများမှာ အောက်ပါအတိုင်းဖြစ်သည်။

- ဂျပန်နိုင်ငံတွင်းအလုပ်လုပ်ကိုင်၍ ဝင်ငွေရရှိသောသူ
→ မူအရ ဝင်ငွေခွန်ပေးဆောင်ရန်လိုအပ်သည်။
- လက်ရှိဇန်နဝါရီလအရက်နေ့တွင် ဂျပန်နိုင်ငံ၌ နေရပ်လိပ်စာရှိသောသူ
→ နေထိုင်ခွန်ပေးဆောင်ရန်လိုအပ်သည်။

(ပြီးခဲ့သည့်နှစ်၏ဝင်ငွေပေါ်မူတည်၍ပေးဆောင်ရမည်။)

ထို့ပြင် ခရီးသွားလာရာတွင် ဟိုတယ်တွင် တည်းခိုခြင်း၊ အစားအစာသုံးဆောင်ခြင်း စသည် ပြုလုပ်လျှင် စားသုံးခွန် ပါပေးဆောင်ရန်လိုအပ်သည်။

One Point:

နိုင်ငံတော်အခွန်နှင့်ဒေသခွန်

ဂျပန်နိုင်ငံတွင်ယေဘုယျအားဖြင့်နိုင်ငံတော်အခွန်နှင့်ဒေသခွန်ဟူ၍နှစ်မျိုးရှိသည်။

- နိုင်ငံတော်ကကောက်ခံသောအခွန်ကိုနိုင်ငံတော်အခွန်ဟုခေါ်သည်။အထူးသဖြင့်ဝင်ငွေခွန်ကိုဆိုလို သည်။
- မိမိနေထိုင်ရာစီရင်စုနှင့်မြို့နယ်ရပ်ကွက်ကျေးရွာတို့တွင်ကောက်ခံသောအခွန်ကိုဒေသခွန်ဟုခေါ်သည်။
အထူးသဖြင့် နေထိုင်ခွန်ကိုဆိုလိုသည်။

၁

ဝင်ငွေခွန်

ဝင်ငွေခွန်သည်ဇန်နဝါရီလအရက်နေ့မှဒီဇင်ဘာလအရက်နေ့အထိတစ်နှစ်တာကာလအတွင်းရရှိသော ဝင်ငွေပေါ် လိုက်၍ ပေးဆောင်ရသောအခွန်ဖြစ်သည်။

ဝင်ငွေခွန်ကိုတွက်ချက်ရာတွင် အောက်ပါအတိုင်းတွက်ချက်ရမည်။

- (၁) စုစုပေါင်းဝင်ငွေ - အသုံးစရိတ်များ=အသားတင်ဝင်ငွေ(A)
- (၂) အသားတင်ဝင်ငွေ(A)-ဝင်ငွေခွန်နုတ်ယူခြင်းများ(၁-၃ကိုကြည့်ပါ)=အခွန်ကောက်ခံနိုင်သည့်ငွေ(B)
- (၃) အခွန်ကောက်ခံနိုင်သည့်ငွေ(B) × အခွန်နှုန်း

အခွန်နှုန်းသည် အခွန်ကောက်ခံနိုင်သည့်ငွေပမာဏ(B)တိုးလျှင် တိုးလာမည့်စနစ် ဖြစ်သည်။

၁-၁

အခွန်ပေးဆောင်သူနှင့်အခွန်ကောက်ခံနိုင်သည့်ဝင်ငွေအတိုင်းအတာ

အောက်ဖော်ပြပါ နေထိုင်မှုအမျိုးအစားပေါ်လိုက်၍ အခွန်ကောက်ခံနိုင်သည့် ဝင်ငွေအတိုင်းအတာ သည် ကွဲပြားမှုရှိသည်။

(၁) နေထိုင်သူ

ဂျပန်နိုင်ငံတွင်း “အတည်တကျဖြစ်သောနေအိမ်(နေရပ်လိပ်စာ)” သို့မဟုတ် တစ်နှစ်နှင့်အထက် နေထိုင်လာသော “ယာယီနေအိမ်” ရှိသူ (၂တွင် ဖော်ပြမည့် အမြဲတမ်းမနေထိုင်သူများ မပါဝင်ပါ) များကို နေထိုင်သူ ဟု ခေါ်သည်။

* ဂျပန်နိုင်ငံတွင်းနှင့် ပြင်ပမှရရှိသော နေထိုင်သူများ၏ ကမ္ဘာတစ်ဝှမ်းလုံးဝင်ငွေမှ ဝင်ငွေခွန် ကောက်ခံ မည်။

One Point:

“အတည်တကျဖြစ်သောနေအိမ်” နှင့် “ယာယီနေအိမ်”

- “အတည်တကျဖြစ်သောနေအိမ်” ဆိုသည်မှာ လူတစ်ဦးချင်းစီ၏ နေထိုင်မှုဘဝအတွက် အခြေချရာ နေရာကို ဆိုလို၍ ထို နေထိုင်မှုဘဝအတွက် အခြေချရာနေရာဖြစ်မဖြစ်မှာ (ဂျပန်နိုင်ငံတွင် အလုပ် လုပ်ကိုင်နေခြင်းရှိမရှိ၊ အိမ်ထောင်ဖက်နှင့် တခြား အတူတကွ နေထိုင်စားသောက်သည့် မိသားစု ဆွေမျိုးများသည် ဂျပန်နိုင်ငံတွင် နေခြင်း၊မနေခြင်းစသည်) သိသာထင်ရှားသော အချက်အလက်များ ကို အခြေခံ၍ သတ်မှတ်ဆုံးဖြတ် သည်။
- “ယာယီနေအိမ်” ဆိုသည်မှာ အချိန်ကာလတစ်ခုကြာအောင် နေထိုင်လာသော နေရာဖြစ်သော်လည်း မိမိ၏ နေထိုင်မှုဘဝ အတွက် အခြေချရာနေရာဟု ခေါ်ဆိုနိုင်သည့်အတိုင်းအတာအထိ မရောက်သော နေရာကို ဆိုလိုသည်။

(၂) ရာသက်ပန်နေထိုင်သူမဟုတ်သောသူ

နေထိုင်သူများအနက်မှ ဂျပန်နိုင်ငံသားမဟုတ်သည့်အပြင် ပြီးခဲ့သည့်၁၀နှစ်အတွင်း အတည်တကျ ဖြစ်သော နေအိမ် သို့မဟုတ် ယာယီနေအိမ် ရှိခဲ့သည့်ကာလသည် စုစုပေါင်း ၅နှစ်အောက်ရှိသောသူကို ရာသက်ပန် နေထိုင်သူမဟုတ်သောသူဟုခေါ်သည်။

- (၁) ကမ္ဘာတစ်ဝှမ်းမှရရှိသောဝင်ငွေ မဟုတ်သောဝင်ငွေနှင့်
(၂) ကမ္ဘာတစ်ဝှမ်းမှရရှိသောဝင်ငွေအနက်မှ ပြည်တွင်းမှရရှိသော (သို့) ပြည်ပမှပို့ပေးသောငွေများမှ ဝင်ငွေခွန် ကောက်ခံမည်။

(၃) နေထိုင်သူမဟုတ်သူ

နိုင်ငံရပ်ခြားလိပ်စာရှိသူများအပါအဝင် “နေထိုင်သူများ” သို့မဟုတ် “အမြဲတမ်းနေထိုင်သူများ” အဖြစ် မသတ်မှတ်ထားသူများကို “နေထိုင်သူမဟုတ်သူများ” ဟု သတ်မှတ်သည်။

- ဂျပန်နိုင်ငံအတွင်းအလုပ်လုပ်ကိုင်၍ရရှိသောလစာနှင့် ကိုယ်ပိုင်ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်၍ ရရှိသော အလုပ်ဝန်ဆောင်ခ စသည့် နိုင်ငံအတွင်းရရှိသော ဝင်ငွေများကိုသာ အခွန်ကောက်ခံမည်။

၁-၂

ဝင်ငွေခွန်၏နောက်ဆုံးအခွန်ရှင်းတမ်းနှင့်အခွန်ပေးဆောင်ခြင်း

ဝင်ငွေခွန်သည် တစ်နှစ်အတွင်းရရှိသောဝင်ငွေပမာဏမှ ပေးဆောင်ရမည့် ဝင်ငွေခွန်ပမာဏကို မိမိ ကိုယ်တိုင် တွက်ချက်၍ သတ်မှတ်ထားသောရက်မတိုင်မီ အခွန်ရုံး၌ နောက်ဆုံးအခွန်ရှင်းတမ်းကို တင်ပြ ရမည်ဖြစ်ပြီး လစဉ်ဝင်ငွေ မှ ဝင်ငွေခွန်နုတ်ယူထားခြင်းစနစ် (၁-၄ကို ကြည့်ပါ) စသည်တို့၏ အပိုအလို စာရင်းများ ရှင်းလင်းရမည်။

အဆိုပါလုပ်ထုံးလုပ်နည်းကို နောက်ဆုံးအခွန်ရှင်းတမ်းဟုခေါ်သည်။

(၁) နောက်ဆုံးအခွန်ရှင်းတမ်းတင်ပြရန်လိုအပ်သောသူ

လစာရရှိသူအများစုသည် လစဉ်ဝင်ငွေမှ ဝင်ငွေခွန်နုတ်ယူခြင်း (၁-၄ကိုကြည့်ပါ) ခံရပြီးဖြစ်၍ နှစ်ကုန်ညှိနှိုင်းမှု (၁-၄ကိုကြည့်ပါ) ကို ၎င်းတို့၏အလုပ်ရှင်များကပြုလုပ်မည်ဖြစ်ရာ နောက်ဆုံးအခွန် ရှင်းတမ်း တင်ပြရန်မလိုအပ်ပေ။

သို့သော် အောက်ဖော်ပြပါပုဂ္ဂိုလ်များသည် အခြေခံအားဖြင့် နောက်ဆုံးအခွန်ရှင်းတမ်းကို တင်ပြရန်လိုအပ်သည်။

- လစာကို နေရာတစ်ခုတည်းမှရရှိသော်လည်း လစာဝင်ငွေနှင့် အလုပ်ထွက်ထောက်ပံ့ကြေး မှအပ အခြားရရှိသော ဝင်ငွေပမာဏစုစုပေါင်းသည် ၂၀၀,၀၀၀ယန်း အထက်ရှိသောသူ
- နေရာနှစ်ခုနှင့်အထက်မှ လစာရရှိသော်လည်း နှစ်ကုန်တွင် ညှိနှိုင်းခြင်းမခံရသောဝင်ငွေ ပမာဏနှင့် လစာဝင်ငွေ၊ အလုပ်ထွက်ထောက်ပံ့ကြေးမှအပ အခြားရရှိသော ဝင်ငွေပမာဏ စုစုပေါင်း ၂၀၀,၀၀၀ယန်းနှင့်အထက်ရှိသောသူ
- လစာအပြင် အခြားစီးပွားရေးလုပ်ငန်းနှင့် စတော့ရှယ်ယာများဝယ်ယူရောင်းချခြင်း စသည် တို့မှဝင်ငွေရရှိ၍ ဝင်ငွေခွန်တွက်ချက်ကြည့်ပါက အခွန်ကျသင့်သောသူ စသည်

ထို့ပြင် နောက်ဆုံးအခွန်ရှင်းတမ်းအရ အခွန်ပေးဆောင်ရမည့်သူသည် သတ်မှတ်ရက်မတိုင်မီ မိမိကိုယ်တိုင် သွားရောက်ပေးဆောင်ရန်လိုအပ်သည်။ (အခွန်ရုံးမှပေးဆောင်မှုကို သတိပေးမည် မဟုတ်ပါ။)

အခွန်ကို အောက်ပါအတိုင်းပေးဆောင်နိုင်သည်။

- (၁) ဘဏ်အကောင့်ငွေလွှဲခြင်း
- (၂) တိုက်ရိုက်ပေးဆောင်မှု (e-Taxမှတစ်ဆင့် ဘဏ်အကောင့်သို့ငွေလွှဲခြင်း) နှင့် အွန်လိုင်းဘဏ်စနစ်
- (၃) အင်တာနက်ပေါ်မှ ခရက်ဒစ်ကတ်ဖြင့် ပေးဆောင်မှု
- (၄) စမတ်ဖုန်း ငွေပေးချေရေး အက်ပ်များမှတစ်ဆင့် ငွေပေးချေမှု
- (၅) ငွေသားဖြင့်ပေးဆောင်မှု (ကွန်ဗီနီစတိုးနှင့် ဘဏ်၊ စာပို့တိုက်၊ အခွန်ရုံး များ၏ ကောင်တာများ၌)



(၂) နောက်ဆုံးအခွန်ရှင်းတမ်းပြုလုပ်တင်ပြခြင်းကြောင့်အခွန်ပြန်အမ်းခံရသောသူ

- ဝင်ငွေခွန်နုတ်ယူခြင်းများ (၁-၃ကိုကြည့်ပါ) ရှိသဖြင့် ဝင်ငွေခွန်တွက်ချက်ကြည့်ရာမှ လစဉ် ဝင်ငွေမှနုတ်ယူထား သောဝင်ငွေခွန် (၁-၄ကိုကြည့်ပါ) ကို ပို၍ပေးဆောင်မိကြောင်းတွေ့ရှိလျှင် နောက်ဆုံးအခွန်ရှင်းတမ်းအရ ပို၍ပေး ဆောင်မိသောဝင်ငွေခွန်ကို ပြန်အမ်းမည်။ စာတိုက်နှင့် ဘဏ် အကောင့်မှတစ်ဆင့် ပေးပို့မည်ဖြစ်သည်။

- လစဉ်ဝင်ငွေမှ နုတ်ယူထားသောဝင်ငွေခွန်ကို ပို၍ ပေးဆောင်မိခြင်းမရှိလျှင် ဝင်ငွေခွန် ပြန် မအမ်းပါ။

(၃) နောက်ဆုံးအခွန်ရှင်းတမ်းနှင့်အခွန်ပေးဆောင်ရန်သတ်မှတ်ရက်

နှစ်အလိုက် ဝင်ငွေခွန်ပေးဆောင်ရန် နောက်ဆုံးအခွန်ရှင်းတမ်းများရှင်းလင်းဆွေးနွေးခြင်းနှင့် အခွန်ပေးဆောင်ခြင်းတို့သည် အဆိုပါနှစ်၏ နောက်တစ်နှစ် ဖေဖော်ဝါရီလ၁၆ရက်နေ့မှမတ်လ၁၅ ရက်နေ့အတွင်း ဖြစ်သည်။

* မူအရ အခွန်ရုံးသည် ရုံးပိတ်ရက် (စနေ၊တနင်္ဂနွေ၊အမျိုးသားရုံးပိတ်ရက်များစသည်) တွင် ဆွေးနွေးခြင်းများ၊ အခွန်ရှင်းတမ်းလက်ခံခြင်းများမပြုလုပ်ပါ။

ဝင်ငွေခွန်၏နောက်ဆုံးအခွန်ရှင်းတမ်းအရ အခွန်ပေးဆောင်ရန်နောက်ဆုံးရက်သည် မတ်လ၁၅ ရက်နေ့ဖြစ်သည်။

* အဆိုပါမတ်လ၁၅ရက်သည် စနေ၊ တနင်္ဂနွေ၊ အမျိုးသားရုံးပိတ်ရက်များ ဖြစ်လျှင် လာမည့် ပထမဆုံးကြားရက်သည် နောက်ဆုံးရက်ဖြစ်မည်။

(၄) ဂျပန်နိုင်ငံမှထွက်ခွာလျှင်

- ဂျပန်နိုင်ငံတွင်“အတည်တကျဖြစ်သောနေအိမ်(နေရပ်လိပ်စာ)” သို့မဟုတ် “ယာယီနေအိမ်” မရှိ တော့ပါက မူအရ ဂျပန်နိုင်ငံမှ မထွက်ခွာမီတွင် အဆိုပါနှစ်၏ဝင်ငွေနှင့်စပ်လျဉ်း၍ နှစ်ကုန် ညှိနှိုင်းမှုများ ပြုလုပ်ရမည်ဖြစ်သည်။
- (၁)တွင်ဖော်ပြထားသည့်အတိုင်း နောက်ဆုံးနှစ်ကုန်စာရင်းရှင်းတမ်း တင်ပြရန်လိုအပ်လျှင် နိုင်ငံမှမထွက်ခွာမီ နောက်ဆုံးနှစ်ကုန်စာရင်းရှင်းတမ်းနှင့် အခွန်ပေးဆောင်ခြင်းများ ပြုလုပ်ရန် လိုအပ်သည်။
- ဂျပန်နိုင်ငံမှ ထွက်ခွာပြီးမှ နောက်ဆုံးနှစ်ကုန်စာရင်းရှင်းတမ်းနှင့် အခွန်ပေးဆောင်ခြင်း လုပ်ထုံး လုပ်နည်းများ လုပ်ဆောင်ရန်လိုအပ်လျှင် ဂျပန်နိုင်ငံအတွင်းနေထိုင်လျက်ရှိသောသူ တစ်ဦးကို ကိုယ်စားအခွန်ပေးဆောင်စေရန်ခန့်အပ်ကာ အခွန်ရုံးသို့ အခွန်ပေးဆောင်ရန် ကိုယ်စားလှယ် ခန့်အပ်ထားကြောင်း အသိပေးစာပေးပို့ရမည်။ မိမိသည် ဂျပန်နိုင်ငံမှထွက်ခွာ ပြီးသော်လည်း အခွန်ပေးဆောင်ရန်ခန့်အပ်ထားသော ကိုယ်စားလှယ်သည် မိမိကိုယ်စား လုပ်ထုံးလုပ်နည်းများ ကို ဆောင်ရွက်ပေးမည်ဖြစ်သည်။

၁-၃

အဓိကဝင်ငွေခွန်နုတ်ယူခြင်းများ

ဝင်ငွေခွန်တွက်ချက်ရာ၌ အခွန်ပေးဆောင်သူတစ်ဦးချင်းစီ၏ ကိုယ်ရေးကိုယ်တာအခြေအနေများကို ထည့်သွင်းစဉ်းစားပေး၍ အောက်ပါအခြေအနေများနှင့်ကိုက်ညီပါက သတ်မှတ်ထားသောဝင်ငွေခွန် နုတ် ယူခြင်းများ၊ ကင်းလွတ်ခြင်းများရှိသည်။ (၁မှထွက်ချက်ပုံကိုကြည့်ပါ)

ဂျပန်နိုင်ငံအတွင်းမနေထိုင်သောသူ (၁-၁မှ၃ကိုကြည့်ပါ) ဖြစ်ပါက ဝင်ငွေခွန် နုတ်ယူခြင်း၊ ကင်းလွတ် ခြင်း အမျိုးအစားများသည် အကန့်အသတ်ရှိသည်။

(၁) မိသားစုဝင်များကိုထောက်ပံ့နေရလျှင်

- သင်သည် မိသားစုဝင်တစ်ဦးအား ငွေကြေးထောက်ပံ့သည့်ကိစ္စတွင်၊ ထိုမိမိသူ၏ စုစုပေါင်းဝင်ငွေမှာ ယန်း ၄၈၀,၀၀၀ သို့မဟုတ် ထိုထက်နည်းသော (၃၈၀,၀၀၀ ယန်း သို့မဟုတ် ၂၀၁၉ ခုနှစ်မတိုင်မီ သို့မဟုတ် ယင်းထက်နည်းသော) သို့မဟုတ် သင့်ဝင်ငွေခွန်တွက်ချက်မှုတွင် ဖြတ်တောက်ထားသော ပမာဏအချို့ကို သင်ရရှိနိုင်ပါသည်။
- ထောက်ပံ့နေရသောမိသားစုဆွေမျိုးများသည် ဂျပန်နိုင်ငံအတွင်းမနေထိုင်သောသူ (၁-၁မှ၃ကို ကြည့်ပါ) ဖြစ်လျှင် မိသားစုဝင်ဖြစ်ကြောင်း သိရှိနားလည်နိုင်မည့် အထောက်အထားများ (သန်းခေါင်စာရင်းမိတ္တူစသည်)နှင့် ထောက်ပံ့

နေကြောင်း သိရှိနားလည်နိုင်မည့် အထောက်အထားများ (ဘဏ္ဍာရေးအဖွဲ့အစည်းမှ ပို့ပေးသော ငွေလွှဲ အထောက်အထားစသည်) ကို နောက်ဆုံးအခွန်ရှင်းတမ်းနှင့်အတူ ပူးတွဲတင်ပြရန် လိုအပ်သည်။

- ၂၀၂၃ခုနှစ်နောက်ပိုင်းမှစ၍။ ထောက်ပံ့ပေးနေသော မိသားစုဝင်များက အသက်၃၀နှစ်အထက် ၇၀နှစ်မပြည့် သော နေထိုင်သူမဟုတ်သည့် အခါမျိုးတွင်၊ အောက်ပါ တစ်ချက်ချက်နှင့်မှ မကိုက်ညီသည့် အချိန်မျိုးတွင်၊ ဝင်ငွေ ပယ်ဖျက်ခြင်းကို ခံယူ၍ မရနိုင်ပါ။

- (၁) ထိုမိသားစုဝင်က ပညာတော်သင်သွားခြင်းကြောင့် ဂျပန်တွင် နေရပ်လိပ်စာနှင့် နေထိုင်သည့်နေရာ မရှိ တော့သည့် မိသားစုဝင်ဖြစ်ခြင်း။
- (၂) ထိုမိသားစုဝင်က မသန်မစွမ်းဖြစ်နေခြင်း။
- (၃) ထိုနှစ်တွင် နေထိုင်စရိတ် သို့မဟုတ် ပညာရေးစရိတ်အတွက် ပေးချေမှုက ၃၈၀,၀၀၀ယန်းအထက်၊ မိမိ က ထိုမိသားစုဝင်ကို ပေးနေရခြင်း။

(၂) အိမ်ထောင်ဖက်ရှိလျှင်

- အိမ်ထောင်ဖက်ရှိလျှင် သတ်မှတ်ထားသောအခြေအနေတစ်မျိုးမျိုးနှင့်ကိုက်ညီပါက ပေးဆောင် ရမည့် ဝင်ငွေခွန် မှ သတ်မှတ်ထားသောဝင်ငွေခွန်ပမာဏနုတ်ယူခြင်းများ ရှိနိုင်သည်။
- အိမ်ထောင်ဖက်သည် ဂျပန်နိုင်ငံအတွင်းမနေထိုင်သောသူ (၁-၁၂ကိုကြည့်ပါ) ဖြစ်လျှင် လက်ထပ်ထားကြောင်း သိရှိနားလည်နိုင်မည့် အထောက်အထားများ (သန်းခေါင်စာရင်းမိတ္တူ စသည်)နှင့် ထောက်ပံ့နေကြောင်း သိရှိနားလည် နိုင်မည့် အထောက်အထားများ (ဘဏ္ဍာရေး အဖွဲ့အစည်းမှ ပို့ပေးသော ငွေလွှဲအထောက်အထားများစသည်) ကို နောက်ဆုံးအခွန်ရှင်းတမ်း နှင့်အတူ ပူးတွဲတင်ပြရန် လိုအပ်သည်။

(၃) လူမှုရေးအာမခံကြေးပေးသွင်းပြီးလျှင်

မိမိ (သို့) အတူတကွ နေထိုင်စားသောက်သည့် အိမ်ထောင်ဖက်နှင့် အခြားမိသားစုဝင်များ၏ လူမှုရေးအာမခံကြေး (ကျန်းမာရေး အာမခံ၊ အမျိုးသားပင်စင်၊ လူမှုဖူလုံရေးပင်စင်အာမခံ စသည်) တို့ကိုပေးသွင်းပြီးလျှင် ပေးသွင်း ထားသော ငွေပမာဏအပေါ် အခြေခံ၍ ဝင်ငွေခွန်နုတ်ယူခြင်းများ ရှိနိုင်သည်။

(၄) အသက်အာမခံကြေးစသည်တို့ကိုပေးသွင်းပြီးလျှင်

သတ်မှတ်ထားသော အသက်အာမခံကြေး၊ ကာလရှည်ပြုစုစောင့်ရှောက်မှုအာမခံကြေး နှင့် တစ်ဦးချင်းပင်စင်အာမခံကြေး များ ပေးသွင်းပြီးလျှင် ပေးဆောင်ရမည့်ဝင်ငွေခွန်မှ သတ်မှတ်ထား သော ဝင်ငွေခွန်ပမာဏနုတ်ယူခြင်းများ ရှိနိုင်သည်။

(၅) ဆေးကုသစရိတ်ပေးသွင်းပြီးလျှင်

မိမိ (သို့) အတူတကွ နေထိုင်စားသောက်သည့် အိမ်ထောင်ဖက်နှင့် အခြားမိသားစုဝင်များ၏ ဆေးကုသစရိတ်သည် သတ်မှတ်ထား သောပမာဏကို ကျော်လွန်လျှင် အဆိုပါဆေးကုသစရိတ်ပမာဏအပေါ်အခြေခံ၍ သတ်မှတ်ထားသော ဝင်ငွေခွန်ပမာဏနုတ်ယူခြင်းများ ရှိနိုင်သည်။

၁-၄

လစာဝင်ငွေမှဝင်ငွေခွန်နုတ်ယူထားခြင်းစနစ်နှင့်နှစ်ကုန်ညှိနှိုင်းမှု

- ဂျပန်နိုင်ငံတွင်းအလုပ်လုပ်ကိုင်၍ လစာရရှိသောနိုင်ငံခြားသားသည် အလုပ်ရှင်ထံမှ လစာရရှိသည့်အချိန်တွင် ဝင်ငွေခွန်နုတ်ယူခံရမည်။ ဝင်ငွေခွန်ကို ဝန်ထမ်းကိုယ်စား အလုပ်ရှင်မှ နိုင်ငံ တော်သို့ တိုက်ရိုက်ပေးဆောင်ခြင်းစနစ်ဖြစ်သည်။
- အဆိုပါနှစ်ကုန်ညှိ လစာရရှိသည့်အချိန်တွင် ဝင်ငွေခွန်တွက်ချက်ခြင်း(နှစ်ကုန်ညှိနှိုင်းခြင်း) များ ဆောင်ရွက်ပေးမည်ဖြစ်သည်။
- လစာပေးသူမှ ဝန်ထမ်း၏ တစ်နှစ်အတွင်းရရှိသောဝင်ငွေပမာဏ စသည်ကို ရေးမှတ်ထားသည့် "လစာဝင်ငွေမှ နုတ်ယူထားသောဝင်ငွေခွန်စာရင်း"ကို လစာရရှိသူထံ ထုတ်ပေးရမည်။



၁-၅

အခွန်စာချုပ်ပါခြင်းချက်များ

မိခင်နိုင်ငံနှင့်ဂျပန်နိုင်ငံကြားတွင် အခွန်စာချုပ်သဘောတူချုပ်ဆိုထားလျှင် သတ်မှတ်ထားသော အခြေအနေများနှင့် ကိုက်ညီပါက ဝင်ငွေခွန်လျှော့ချခြင်း (သို့) အခွန်ကင်းလွတ်ခြင်းများ ရှိနိုင်သည်။



နေထိုင်ခွန်

J-၁

နေထိုင်ခွန်ဆိုသည်မှာ

- လက်ရှိဇန်နဝါရီလ၁ရက်နေ့တွင် နေထိုင်ရာ နေရပ်လိပ်စာရှိသော (ရှိခဲ့သော) စီရင်စုရုံးနှင့်မြို့နယ် ရပ်ကွက် ကျေးရွာရုံးများတွင် ပေးဆောင်ရသော အခွန်ဖြစ်သည်။
- ပြီးခဲ့သည့်နှစ်၏ ဇန်နဝါရီလ၁ရက်နေ့မှ ဒီဇင်ဘာလ၃၁ရက်နေ့အထိ ကုမ္ပဏီမှရရှိသောဝင်ငွေ စသည်တို့ကို တွက်ချက်၍ ကောက်ခံသည့်ဝင်ငွေရာခိုင်နှုန်းနှင့် ရရှိသောဝင်ငွေနှင့်မသက်ဆိုင်ဘဲ သတ်မှတ်ထားသောပမာဏကို ပေးဆောင်ရသည့် တစ်ဦးချင်းအပြားနှုန်း ကို ကောက်ခံသည်။
- စီရင်စုတွင်ပေးဆောင်ရမည့်နေထိုင်ခွန်ကို မြို့နယ်ရပ်ကွက်ကျေးရွာရုံးတွင် ပေးဆောင်ရမည့် နေထိုင်ခွန်နှင့်အတူ မြို့နယ်ရပ်ကွက်ကျေးရွာရုံးတွင် ပေးဆောင်ရမည်။

J-၂

နေထိုင်ခွန်ပေးဆောင်ခြင်း

(၁) အထူးပေးဆောင်ခြင်း

ကုမ္ပဏီသည် ပေးအပ်ထားသောလစာများမှ နေထိုင်ခွန်ကို ကြိုတင်နုတ်ယူ၍ မြို့နယ်ရပ်ကွက် ကျေးရွာရုံးများတွင် ပေးဆောင်သည်။ မူအရ ကုမ္ပဏီစက်ရုံများတွင်အလုပ်လုပ်သောသူသည် ကိုယ်တိုင်ကိုယ်ကျ မြို့နယ်ရပ်ကွက်ကျေးရွာရုံး သို့သွားရောက်၍ နေထိုင်ခွန်ပေးဆောင်ရန်မလိုအပ်ပေ။

(၂) သာမန်ပေးဆောင်ခြင်း

မြို့နယ်ရပ်ကွက်ကျေးရွာရုံးများမှ “နေထိုင်ခွန်ပေးဆောင်ပါ” ဟု အကြောင်းကြားစာပေးပို့မည် ဖြစ်သဖြင့် အဆိုပါစာနှင့်အတူ စာတွင်ရေးသားထားသည့်ငွေပမာဏကိုယူဆောင်ကာ ကိုယ်တိုင် ကိုယ်ကျ မြို့နယ်ရပ်ကွက်ကျေးရွာရုံး(*)သို့သွားရောက်၍ နေထိုင်ခွန်ပေးဆောင်ရမည်။

* သင့်ဒေသန္တရအစိုးရထံမှ သင်လက်ခံရရှိသည့်စာရွက်စာတမ်းသည် ငွေပေးချေမှုနည်းလမ်းကို ဖော်ပြပါမည်။

J-၃

အခြား

- နေထိုင်ခွန်နှင့်စပ်လျဉ်း၍ အောက်ပါအချက်များကိုသတိပြုရမည်။

(၁) လက်ရှိ ဇန်နဝါရီလ၁ရက်နေ့တွင် နေထိုင်ရာ နေရပ်လိပ်စာရှိသော (ရှိခဲ့သော) မြို့နယ်ရပ်ကွက် ကျေးရွာရုံး၌ နေထိုင်ခွန်ပေးဆောင်ရန် လိုအပ်သည်။ အကယ်၍ ဇန်နဝါရီလ၂ရက်နေ့မှစ၍ ဂျပန်နိုင်ငံမှ ထွက်ခွာမည့် အခြေအနေမျိုးတွင်လည်း အခွန်ပေးဆောင်ခဲ့ရန် လိုအပ်သည်။

(၂) အထူးပေးဆောင်ခြင်းနည်းလမ်း (အခန်းခွဲ၂-၂မှ ၁ကိုကြည့်ပါ) အရ နေထိုင်ခွန် ပေးဆောင်သောသူ သည် ကုမ္ပဏီမှ ရပ်ဆိုင်းသည့်အခါ မပေးဆောင်ရသေးသောနေထိုင်ခွန်ကို သာမန်ပေးဆောင်ခြင်း နည်းလမ်း (အခန်းခွဲ၂-၂မှ၂ကိုကြည့်ပါ)အရ ပေးဆောင်ရန်လိုအပ်သည်။ သို့သော် ပေးဆောင်ခြင်းမပြု ထားသော နေထိုင်ခွန်ပမာဏစုစုပေါင်းကို ကုမ္ပဏီအား လစဉ်ရရှိသော လစာနှင့် အလုပ်ထွက်ထောက်ပံ့ ကြေးမှ နုတ်ယူစေ၍ မြို့နယ်ရပ်ကွက်ကျေးရွာရုံးသို့ ပေးဆောင်စေသောနည်းလမ်းမျိုးလည်း ရှိသည်။

(၃) ဂျပန်နိုင်ငံမှထွက်ခွာမီ နေထိုင်ခွန်ပေးဆောင်ခဲ့ခြင်းမပြုနိုင်လျှင် ဂျပန်နိုင်ငံတွင်နေထိုင်လျက်ရှိသော သူများအနက်မှ မိမိကိုယ်စား အခွန်ပေးဆောင်ရန်လုပ်ထုံးလုပ်နည်းများ ဆောင်ရွက်ပေးမည့်သူ (အခွန် ပေးဆောင်ရန်ကိုယ်စားလှယ်)ကို မထွက်ခွာမီ သတ်မှတ်၍ မိမိနေထိုင်ရာရှိမြို့နယ်ရပ်ကွက်ကျေးရွာရုံးသို့ အသိပေးရန် လိုအပ်သည်။

၃ စားသုံးခွန်

ကုန်ပစ္စည်းများဝယ်ယူသည့်အခါနှင့် ဝန်ဆောင်မှုရယူသည့်အခါတွင် စားသုံးခွန်သည် ၁၀ရာခိုင်နှုန်း ကျသင့်သော်လည်း အရက်သေစာဝယ်ယူခြင်းနှင့် စားသောက်ဆိုင်တွင်စားသောက်ခြင်း မှအပ ကျန် စားသောက်ကုန်ပစ္စည်းများဝယ်ယူသည့်အခါတွင် အခွန်နှုန်းထားသည် ၈ရာခိုင်နှုန်းသာဖြစ်သည်။



၄ မော်တော်ယာဉ်ပိုင်ဆိုင်သည့်သူများပေးဆောင်ရမည့် အခွန်


၄-၁ မော်တော်ယာဉ်ခွန်/ယာဉ်ငယ်ခွန်

(၁) မော်တော်ယာဉ်ခွန်/ယာဉ်ငယ်ခွန်၏ပတ်ဝန်းကျင်သို့အကျိုးပြုမှုနှုန်းထား

မော်တော်ယာဉ်နှင့်ယာဉ်ငယ်ဝယ်ယူလျှင်

မော်တော်ယာဉ်နှင့် ယာဉ်ငယ်ဝယ်ယူထားသောသူသည် မော်တော်ယာဉ်ခွန်/ ယာဉ်ငယ်ခွန်၏ ပတ်ဝန်းကျင်သို့အကျိုးပြုမှုနှုန်းထားကို ပေးဆောင်ရမည်ဖြစ်သည်။

(ပတ်ဝန်းကျင်သို့အကျိုးပြုမှုနှုန်းထားသည် ယာဉ်၊ ယာဉ်ငယ် ၏ ဆီစားနိုင်စွမ်းပေါ်မူတည်သည်။)



(၂) မော်တော်ယာဉ်ခွန်/ယာဉ်ငယ်ခွန်၏အမျိုးအစားနှုန်းထား

မော်တော်ယာဉ်ပိုင်ဆိုင်လျှင်

လက်ရှိ ဧပြီလ၁ရက်နေ့တွင် မော်တော်ယာဉ် (အိတ်ဇောဇာတ်ငွေ ၆၆၀၀၀ အထက် ထွက်သော ယာဉ်) ပိုင်ဆိုင်ထားသောသူသည် ယာဉ်၏အမျိုးအစားအလိုက် ဝင်ငွေခွန်ပေးဆောင်ရမည်။(*)

(အခွန်ပမာဏသည်ယာဉ်၏အင်ဂျင်အရွယ်အပေါ်မူတည်သည်)

* အခွန်ပေးဆောင်ရမည့်ပမာဏနှင့် ပေးဆောင်ရမည့်နည်းလမ်းများကို မိမိနေထိုင်ရာရှိ မြို့နယ် ရပ်ကွက်ကျေးရွာရုံး မှပေးပို့သောစာတွင် ရေးသားထားသည်။

ယာဉ်ငယ်ပိုင်ဆိုင်လျှင်

လက်ရှိ ဧပြီလဒီလအတွက် ယာဉ်ငယ် (အိတ်ဇောဇာတ်ငွေ ၆၆၀၀၀ နှင့်အောက် ထွက်သောယာဉ်) ပိုင်ဆိုင်ထားသောသူသည် ယာဉ်၏အမျိုးအစားအလိုက် ဝင်ငွေခွန်ပေးဆောင်ရမည်။(*)

(အခွန်ပမာဏသည်ယာဉ်မှထွက်သောအိတ်ဇောဇာတ်ငွေပမာဏပေါ်မူတည်သည်)

* အခွန်ပေးဆောင်ရမည့်ပမာဏနှင့် ပေးဆောင်ရမည့်နှုန်းများကို မိမိနေထိုင်ရာရှိ မြို့နယ် ရပ်ကွက်ကျေးရွာရုံးမှ ပေးပို့သောစာတွင် ရေးသားထားသည်။

၄-၂

မော်တော်ယာဉ်အလေးချိန်အခွန်

မော်တော်ယာဉ်နှင့်ယာဉ်ငယ်ကိုစစ်ဆေးသည့်အခါ

ယာဉ်စစ်ဆေးသည့်အခါတွင် မော်တော်ယာဉ်နှင့်ယာဉ်ငယ်၏အလေးချိန်အလိုက် မော်တော်ယာဉ် အလေးချိန်အခွန်ကို ပေးဆောင်ရမည်။

၅

အိမ်ခြံမြေအခွန်

- လက်ရှိဇန်နဝါရီလဒီလအတွက် အောက်ပါပစ္စည်းများပိုင်ဆိုင်ထားလျှင် အခွန်ပေးဆောင်ရမည်။

(၁) မြေ (၂) အဆောက်အအုံ (၃) တန်ဖိုးလျော့ပိုင်ဆိုင်မှု

- တန်ဖိုးလျော့ပိုင်ဆိုင်မှုများရှိလျှင် လျှောက်လွှာတင်ရန်လိုအပ်သည်။
- အခွန်ပမာဏကို ပိုင်ဆိုင်မှုတန်ဖိုးပေါ်အခြေခံ၍ သက်ဆိုင်ရာမြို့နယ်ရပ်ကွက်ကျေးရွာရုံးက တွက်ချက်ပေးမည်။
- အခွန်ကို မိမိ၏ပိုင်ဆိုင်မှုများတည်ရှိရာမြို့နယ်ရုံးတွင် ပေးဆောင်ရမည်။


၆

အခွန်နှင့်စပ်လျဉ်း၍မေးမြန်းနိုင်သောလိပ်စာများ

၆-၁

နိုင်ငံတော်အခွန်နှင့်စပ်လျဉ်း၍မေးမြန်းခြင်း

နိုင်ငံတော်အခွန်နှင့်စပ်လျဉ်း၍ မေးမြန်းလိုလျှင်



(၁) ဖုန်းဆက်ဆွေးနွေးနိုင်သောစင်တာ

နိုင်ငံတော်အခွန်နှင့်စပ်လျဉ်း၍ ပုံမှန်ဆွေးနွေးမှုများ ပြုလုပ်လိုလျှင် အောက်ပါစင်တာများတွင် အင်္ဂလိပ်ဘာသာဖြင့် အထူးလက်ခံဆွေးနွေးနိုင်သည်။

- တိုကျိုနိုင်ငံတော်အခွန်ဦးစီးဌာနဖုန်းဆက်ဆွေးနွေးရေးစင်တာ 03-3821-9070
- အိုဆာကာနိုင်ငံတော်အခွန်ဦးစီးဌာနဖုန်းဆက်ဆွေးနွေးရေးစင်တာ 06-4965-8298
- နာဂိုယာနိုင်ငံတော်အခွန်ဦးစီးဌာနဖုန်းဆက်ဆွေးနွေးရေးစင်တာ 052-971-2059

(၂) အခွန်နှင့်စပ်လျဉ်း၍ဖြေကြားချက်များ(အမေးများသောအခွန်ဆိုင်ရာမေးခွန်းများ)

အမေးများသောမေးခွန်းများကိုပြန်လည်ဖြေကြားထားသောယေဘုယျဆန်သည့်အဖြေများကို အောက်တွင်အခွန်အမျိုးအစားအလိုက်ရှာဖွေနိုင်သည်။

<https://www.nta.go.jp/english/taxes/index.htm>



(၃) နိုင်ငံတော်အခွန်အေဂျင်စီ၏အင်တာနက်စာမျက်နှာလမ်းညွှန်

နိုင်ငံတော်အခွန်နှင့်စပ်လျဉ်းသော လျှောက်လွှာတင်ခြင်းများ၊ အခွန်ပေးဆောင်ခြင်းများ အတွက် အသုံးဝင်သော သတင်းအချက်အလက်များကို စုစည်းတင်ပြထားသည်။

အသေးစိတ်ကို အောက်ပါအင်တာနက်စာမျက်နှာတွင် ဖတ်ရှုပါ။

<https://www.nta.go.jp/english/index.htm>



National Tax Agency JAPAN

検索



၆-၂

ဒေသခွန်နှင့်စပ်လျဉ်း၍မေးမြန်းခြင်း

ဒေသခွန်နှင့်စပ်လျဉ်း၍မေးမြန်းခြင်းကို ဖော်ပြပါဝက်ဘ်ဆိုက်ကို အသုံးပြုပါ။

(၁) ပြည်တွင်းရေးရာနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်၏လမ်းညွှန်

နိုင်ငံခြားသား၏ ကိုယ်ပိုင်သီးသန့်နေထိုင်ခွန်နှင့် စပ်လျဉ်း၍ မိတ်ဆက်ပေးနေပါသည်။

https://www.soumu.go.jp/main_sosiki/jichi_zeisei/czaisei/czaisei_seido/individual-inhabitant-tax.html



(၂) အသေးစိတ်ကို နေထိုင်နေသောသက်ဆိုင်ရာစီရင်စုနှင့် မြို့နယ်ရပ်ကွက်ကျေးရွာရုံးတို့တွင် မေးမြန်းစုံစမ်းပါ။